

Advance Myanmar

အကာအကွယ်ပေးရန်တာဝန်ရှိမှု (Responsibility to Protect- R2P) နှင့် မြန်မာနိုင်ငံ

မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများမှ R2P ကိုအသုံးပြုရန် နိုင်ငံတကာထံ အကူအညီတောင်းဆိုခြင်းသည် ထိရောက်သောလမ်းကြောင်းဖြစ်နိုင်မလား?

R2P ဆိုတာဘာလဲ?

R2P ကိုကုလသမဂ္ဂအဖွဲ့ဝင်များမှ ၂၀၀၅ ကမ္ဘာ့ကုလသမဂ္ဂထိပ်သီးအစည်းအဝေးတွင် အတည်ပြုခဲ့ပြီး၊ နိုင်ငံတကာရာဇဝတ်မှုကျူးလွန်မှုများ ရှိခဲ့ပါက ကုလသမဂ္ဂအဖွဲ့ဝင်များအနေဖြင့် ကာကွယ်အရေးယူရန် တာဝန်ရှိသည်ဟု သဘောတူခဲ့ကြသည်။ ထိုရာဇဝတ်မှုများမှာ လူမျိုးတုံးသတ်ဖြတ်မှု (genocide)၊ စစ်ရာဇဝတ်မှုများ (war crimes)၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများ (crimes against humanity)၊ လူမျိုးစုပျောက်ကွယ်အောင် သုတ်သင်ရှင်းလင်းခြင်းများ (ethnic cleansing) ဖြစ်သည်။

ထိုအချိန်က R2P ကို အစိုးရများအား ၎င်းတို့နိုင်ငံအတွင်း၌ လူ့အခွင့်အရေးများကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အခြားနိုင်ငံများတွင် ပြင်းထန်သော နိုင်ငံတကာ လူ့အခွင့်အရေးချိုးဖောက်မှုများရှိခဲ့ပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် အခွင့်အရေးပေးသည့် အဓိကခြေလှမ်းတစ်ခုအဖြစ် ရှုမြင်ခဲ့သည်။

စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှု အလိုအလျောက်မရှိခြင်း။

R2P ဆိုသည်နှင့် ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ သို့မဟုတ် စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုရှိလိမ့်မည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ များသောအားဖြင့် ကုလသမဂ္ဂသည် R2P ကိုအသုံးပြု၍ အရေးယူဆောင်ရွက်ရန် ရည်ညွှန်းဆုံးဖြတ်သည့်အခါ နိုင်ငံတကာစစ်ရေးဝင်ရောက်စွက်ဖက်မှုများမရှိခဲ့ပါ။

R2P ၏ အားနည်းချက်များမှာ

- လူမျိုးတုံးသတ်ဖြတ်မှု၊စစ်ရာဇဝတ်မှုများ၊လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများ ဖြစ်ပွားခဲ့ပါက R2P ကိုအလိုအလျောက်အသုံးပြုနိုင်ရန် စီစဉ်ပေးထားသောယန္တရားမရှိပါ။
- R2Pလျှောက်ထားရန် ဆုံးဖြတ်လျှင်ပင် ကုလသမဂ္ဂအဖွဲ့ဝင်များမှ အရေးယူလုပ်ဆောင်မည်ဟု တိကျစွာသတ်မှတ်ထားခြင်းမရှိပါ။

R2Pအရ အရေးယူဆောင်ရွက်မှုဆိုသည်မှာ စိုးရိမ်ပူပန်ကြောင်းဖော်ပြသည့်ကြေညာချက်ထုတ်ပြန်သည် မှစ၍ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့များအသုံးပြုခြင်းအထိ ဖြစ်နိုင်သည်။



R2P ခေါ်ဆိုမှုများနှင့် မြန်မာ

မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စပ်လျဉ်း၍ ယခင်က R2P ကိုအသုံးပြုရန် အကြိမ်ကြိမ်အဆိုပြု ထားခြင်းများရှိခဲ့သည်။

၁။ ၂၀၀၈ခုနှစ်တွင် သြဂုတ်လနှင့်စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သောလူထုအုံကြွမှုကို နှိမ်နင်းခြင်းနှင့် ပတ်သက်၍ ပထမအကြိမ် အဆိုပြုခဲ့သော်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီရှိ အဓိကကျသော နိုင်ငံများမှ ထောက်ခံအားပေးခြင်းမရှိခဲ့ပါ။ မီဒီယာ၊ ပညာရှင်များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း များအနေဖြင့် R2P သည် ဤအခြေအနေမျိုးတွင် လျှောက်ထားနိုင်သောအခြေအနေရှိ မရှိနှင့်၊ နိုင်ငံတကာအသိုင်းအဝိုင်းမှ မည်သည့်အရာကို လုပ်ဆောင်သင့်၊ မဆောင်သင့် စသည်များကိုသာ ဆွေးနွေးငြင်းခုံမှုများဖြင့် အဆုံးသတ်ခဲ့သည်။

၂။ ၂၀၀၈ခုနှစ်တွင် နာဂစ်မုန်တိုင်းအပြီး၌ စစ်အာဏာပိုင်များမှ သဘောမတူခဲ့သော်လည်း၊ ပြင်သစ်နိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီအား၊ နိုင်ငံတကာအကူအညီများပေးအပ်ရန်၊ လိုအပ်သောဆုံးဖြတ်ချက် များချရန်အတွက် R2P ကိုအသုံးပြုရန်တောင်းဆိုခဲ့သည်။ ထိုမှတစ်ဆင့် R2P အား ဤအခြေအနေတွင် လျှောက်ထားခြင်းရှိသင့် မရှိသင့်နှင့် ပတ်သက်၍ ငြင်းခုံမှုများစွာ ဖြစ်ပေါ်ခဲ့သည်။ နယူးယောက်ရှိ ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များဖြစ်သည့် ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ဤအဆိုပြုချက် ကိုဆန့်ကျင်ခဲ့သည်။ မဟာမိတ်နိုင်ငံများဖြစ်သည့် ဗြိတိန်နှင့်အမေရိကန် တို့ကပင် R2Pကို မထောက်ခံ ခဲ့ပါ။ ပြင်သစ်သည် ထိုအဆိုတင်သွင်းမှုကို တိတ်တဆိတ်ပယ်ချလိုက်ရသည်။

၃။ ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာများအပေါ်တွင် စစ်တပ်၏လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် R2P ကိုအသုံးပြုရန် တောင်းဆိုမှုများရှိခဲ့သည်။ ကုလသမဂ္ဂ၏ သက်သေအထောက်အထားများအရ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများဖြစ်ပွားခဲ့သည်ဟု ညွှန်ပြမှုများ ရှိခဲ့သောကြောင့်

ကုလသမဂ္ဂမှ ချက်ချင်းဆိုသလို လူမျိုးရေးသန့်စင်မှုဟုခေါ်ခဲ့သည်။ နောက်ပိုင်းတွင် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများမှ ၎င်းအားလူမျိုးတုံးသတ်ဖြတ်မှုဟု ခေါ်ခဲ့သည်။ R2Pကို အသုံးပြုနိုင်သော အဓိကသတ်မှတ်ချက် (၄) ခုအနက် (၃) ခုရှိနေသော်လည်း မည်သည့်နိုင်ငံကမျှ မလုပ်ဆောင်ခဲ့ပါ။ မည်သည့်အရေးယူခြင်းမျှ မရှိခဲ့ပါ။

၄။ ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းမှုအပြီးတွင် ငြိမ်းချမ်းစွာဆန္ဒပြသူများအား ရဲများနှင့်စစ်တပ်မှ ပစ်သတ်ခဲ့သည်။ လူထုခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် ဆန္ဒပြသူများသည် R2P ၏နိယာမအရ အကူအညီတောင်းခံခဲ့ကြသည်။ R2P ကို အသုံးပြု၍ ကူညီခြင်းပြုရန် မည်သည့်နိုင်ငံကမျှ မထောက်ခံခဲ့ပါ။

အာဏာသိမ်းမှုအပြီးတွင်ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံ၏အခြေအနေသည် R2P စံနှုန်းနှင့်ကိုက်ညီပါသလား။

ယခင်အတွေ့အကြုံအပေါ် အခြေခံရလျှင် R2Pခေါ်ဆိုခြင်း၏ နောက်ဆက်တွဲအန္တရာယ်မှာ အစိုးရများ၊ ပညာရှင်များ၊ မီဒီယာများ၊ ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ အစိုးရတရပ်၏ ဆောင်ရွက် သင့်သည်များကို ဖိအားပေးမှုများပြုလုပ်ရမည့်အစား R2P လျှောက်ထားခေါ်ဆိုရန် သင့်မသင့် ဆွေးနွေး အငြင်းပွားမှုတွင်သာ အချိန်များစွာ ကုန်ခံမှုများရှိလာနိုင်သည်။

၂၀၀၇ နှင့် ၂၀၀၈ တွင်ဖြစ်ပျက်ခဲ့သည့်အတိုင်း R2P ကိုတောင်းဆိုသောလူများသည် ရည်ရွယ်ထားသည့်အတိုင်း ကျော်လွန်ပြီး စံနှုန်းများကိုတိုးချဲ့ရန် ကြိုးစား၍ စောဒကတက်ဖွယ်ရာရှိသည်။

အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြနေသူများအပေါ်တွင် စနစ်တကျသတ်ဖြတ်ခြင်း၊ အတင်းအဓမ္မပျောက်ကွယ်သွားမှု များ၊ မတရားဖမ်းဆီးချုပ်နှောင်ထားမှုများ စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ် နေသည်။ ၎င်းတို့ကိုအခြေခံ၍ မြန်မာစစ်တပ်သည် လူသားမျိုးနွယ်အပေါ်ဆန့်ကျင်သည့်ရာဇဝတ်မှုများ ကျူးလွန် နေသည်ဟု ကောက်ဆိုချက်ချနိုင်သည်။ သို့ရာတွင် အန္တရာယ်မှာယခင်ကကဲ့သို့ပင် သတ်ဖြတ်ခြင်းနှင့် အတင်းအဓမ္မပျောက်ကွယ်သွားခြင်းများသည် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သောရာဇဝတ်မှုဥပဒေများနှင့် ကိုက်ညီမှုရှိမရှိနှင့် ပတ်သက်၍ ရှည်လျားသောအငြင်းပွားမှုများဖြစ်ပေါ်လိမ့်မည်။

သို့ဖြစ်၍ အစိုးရတစ်ခုမှ နိုင်ငံတကာအသိုင်းအဝိုင်းအား R2P ကိုသုံးသင့်သည်ဟု ပြောလာရင်တောင်မှ ဘယ်လို အရေးယူမှုမျိုးပြုလုပ်မည်ဆိုတာထက် R2Pကို သုံးသင့်မသုံးသင့် အဆိုကိုထောက်ပံ့ရန် အငြင်းပွားဆွေးနွေးမှု များသာ ရှိလာနိုင်ဖွယ်ရှိပါသည်။



R2P ကိုအစိုးရများမှထောက်ပံ့မည်ဆိုရင် ဘာဖြစ်မလဲ?

- ယေဘုယျအားဖြင့် R2Pအောက်တွင် တိကျစွာအရေးယူဆောင်ရွက်ရန် မည်သည့်နိုင်ငံတွင်မှ တာဝန် မရှိပါ။ တစ်ဦးချင်းနိုင်ငံများအနေဖြင့်ကြေငြာရန်ဆုံးဖြတ်ခြင်း၊ စီးပွားရေးပိတ်ဆို့အရေးယူခြင်း သို့မဟုတ် လက်နက်တင်ပို့မှုပိတ်မှုများကို ဆုံးဖြတ်နိုင်သော်လည်း ထိရောက်သောအရေးယူဆောင်ရွက်မှုအတွက် အာမခံချက်မရှိပါ။
- R2P ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်များနှင့် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်များတွင်လုပ်ဆောင်ရန် အကြောင်းပြချက်တစ်ခုအဖြစ် ရည်ညွှန်းနိုင်သည်။ အတိတ် ကာလတွင် ထိုသို့အဖြစ်အပျက်များ များစွာ ဖြစ်ခဲ့ဖူးပါသည်။
- လူ့အခွင့်အရေးကောင်စီနှင့် အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်များသည် အကျိုးသက်ရောက်သည့် ပြဌာန်းမှု၊ လုပ်ထုံးလုပ်နည်းများမရှိပါ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်အောက်ရှိ စစ်အာဏာရှင်စနစ်၊ စစ်တပ်ကျောထောက်နောက်ခံပေးထားသော ဦးသိန်းစိန်အစိုးရနှင့်၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရများသည် လူ့အခွင့်အရေးကောင်စီနှင့် အထွေထွေညီလာခံတို့၏ ဆုံးဖြတ်ချက်များကို လျစ်လျူရှုခဲ့ကြပြီး မည်သည့်အကျိုးသက်ရောက်သည့် အရေးယူမှုများမှ မကြိုတွေ့ခဲ့ကြရပါ။
- ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များသည် ကုလသမဂ္ဂအဖွဲ့ဝင်များနှင့် သက်ဆိုင်ပြီး၊ ကုလသမဂ္ဂ၏လုံခြုံရေးကောင်စီသည် စစ်ရေးအရအရေးယူမှုများနှင့် ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့များ အပါအဝင် မည်သည့်အရေးယူမှုကိုမဆို အမိန့်ထုတ်နိုင်သည်။ သို့သော် လက်ရှိအချိန်တွင် ရုရှားနှင့် တရုတ်တို့အနေဖြင့် ပိတ်ဆို့မှု သို့မဟုတ် စစ်ရေးအရဝင်ရောက်စွက်ဖက်မှုများ ပါဝင်သည့် မည်သည့် ဆုံးဖြတ်ချက်ကိုမဆို ဗီတိုအာဏာ သုံး၍ပယ်ချလိမ့်မည်။ ၂၀၀၇ခုနှစ်တွင် ဆုံးဖြတ်ချက်တစ်ခုကို ဗီတို အာဏာ သုံး၍ပယ်ချခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် အတိုက်အခံများနှင့် စကား ပြောဆိုရန် စစ်တပ်ကိုသာတောင်းဆိုခဲ့သည်။

R2P အောက်မှာစစ်ရေးဝင်ရောက်စွက်ဖက်မှု ရှိနိုင်ပါသလား?

ဤသို့ဖြစ်နိုင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် လိုအပ်သည်။ ရုရှားနှင့်တရုတ်သည် မည်သည့် အခြေအနေတွင်မှာမှ စစ်ရေးဝင်ရောက်စွက်ဖက်မှုအား ခွင့်ပြုလိမ့်မည်မဟုတ်။ သူတို့၏ ဗီတိုအာဏာကို

သုံးပါးလိမ့်မည်။ ဘယ်တော့မှမဖြစ်နိုင်ပါ။ အနောက်နိုင်ငံများပါဝင်နိုင်သော ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ကို အိမ်နီးချင်းနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံထဲသို့ တရုတ်မှ လုံးဝဝင်ခွင့်ပြုလိမ့်မည် မဟုတ်ပါ။

ရုရှားနှင့်တရုတ်နိုင်ငံတို့မှ ဆုံးဖြတ်ချက်ချ၊ ခွင့်ပြုလျှင်ပင် မည်သည့်ကုလသမဂ္ဂအဖွဲ့ဝင်ကမှ မြန်မာစစ်တပ်၏ တိုက်ခိုက်မှုနှင့်ရင်ဆိုင်ရမည့်တိုင်းပြည်သို့ စစ်သားများစေလွှတ်ရန် ဆန္ဒရှိလိမ့်မည် မဟုတ်ပါ။

ငြိမ်းချမ်းရေးသဘောတူညီမှုများရရှိပြီး ငြိမ်းချမ်းရေးကိုထိန်းသိမ်းရန်အတွက်သာ ဤငြိမ်းချမ်းရေးတပ်ဖွဲ့များ ထားရှိခြင်းဖြစ်သည်။

မည်သည့်စစ်ရေးအရ ဝင်ရောက်စွက်ဖက်တွင်မဆို မြန်မာစစ်တပ်ကိုတိုက်ခိုက်ရန် နိုင်ငံတကာအင်အားကြီး နိုင်ငံများ စုဝေးနိုင်မှုရနိုင်မည်။ ဒါဘယ်တော့မှဖြစ်လာမှာ မဟုတ်ပါ။ မည်သည့်နိုင်ငံမှ ဒေါ်လာဘီလီယံ ပေါင်းများစွာအကုန်အကျခံ၍ သူတို့၏စစ်သားများ၏အသက်ကို စွန့်လွှတ်ရန် ဆန္ဒရှိလိမ့်မည်မဟုတ်ပါ။

R2P သည် အပြည်ပြည်ဆိုင်ရာ အရေးယူဆောင်ရွက်မှုကို ပိုမိုဖြစ်နိုင်ချေရှိစေပါသလား?

လမ်းစဉ်အရထိုကဲ့သို့ဖြစ်သင့်ပေမယ့် လက်တွေ့တွင် အကြိမ်ပေါင်းများစွာ မဖြစ်ခဲ့ပါ။ R2Pအရ အပြည်ပြည် ဆိုင်ရာ အရေးယူဆောင်ရွက်မှုသည် နိုင်ငံရေးအရဆန္ဒပြင်းပြသော နိုင်ငံများမှ အရေးယူဆောင်ရွက်ရန်ဖြစ်သည်။ ၎င်းတို့၌ နိုင်ငံရေးအရဆန္ဒရှိမည်ဆိုရင် R2P အားဖြင့်သော်လည်းကောင်း R2P အသုံးမပြုဘဲနဲ့လည်း အရေးယူ နိုင်ပါသည်။

ရိုဟင်ဂျာအရေးအခင်းတွင် ရာပေါင်းထောင်ပေါင်းများစွာသော ကလေးသူငယ်များအပါအဝင် ရိုဟင်ဂျာ အများစုသည် မြန်မာစစ်တပ်၏တိုက်ခိုက်မှုများမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ထောင်နှင့်ချီသော ရိုဟင်ဂျာ များအား သတ်ဖြတ်ခြင်းနှင့်၊ မုဒိမ်းကျင့်ခြင်းများရှိသော်ငြားလည်း နိုင်ငံတကာအသိုင်းအဝိုင်းမှ R2P ကို အသုံးမပြုခြင်း မရှိခဲ့ပါ။

တစ်ခုတည်းသောလုပ်ဆောင်မှုမှာ အချို့နိုင်ငံများမှ စစ်သားအနည်းငယ်အား သူတို့၏တိုင်းပြည်များတွင် ခရီးသွားလာခွင့် (ဗီဇာပိတ်ပင်ခြင်း)ကို ပိတ်ပင်ထားခြင်းကိုသာပြုခဲ့သည်။ ဤဖြစ်ရပ်တွင် R2Pစံနှုန်းအရ နိုင်ငံတကာလူ့အခွင့်အရေးရာဇဝတ်မှုများ ကျူးလွန်နေကြောင်း သံသယဖြစ်စရာမရှိပါ။ သို့သော် ထိရောက်သော အရေးယူဆောင်ရွက်ခြင်းမျိုး မရှိခဲ့ပါ။ ဆောင်ရွက်ရန်လဲ နိုင်ငံရေးဆန္ဒမရှိကြပါ။ ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းသည် R2P ၏တာဝန်ဝတ္တရားများကို လျစ်လျူရှုခဲ့ကြသည်။

R2P နိယာမကိုအသုံးပြု၍ အပြည်ပြည်ဆိုင်ရာ အရေးယူဆောင်ရွက်မှုကိုတောင်းဆိုခြင်းသည် ၊ R2P စံသတ်မှတ်ချက်အရ အရေးယူမှုပြုလုပ်ရန် လိုအပ်မှုရှိမှီ ပထမဆုံးဖြစ်ရန်လိုအပ်သောကြောင့်၊ အရေးယူမှု ပြုဖို့ကြိုးစားရန် ပိုမိုရှည်လျားသောလမ်းကြောင်းတစ်ခုကို မတော်တဆ ဖန်တီးမိခြင်းဖြစ်နိုင်သည်။

စစ်ရေးအရဝင်ရောက်စွက်ဖက်မှုသည် လက်တွေ့တွင်ဖြစ်နိုင်သော အခြေအနေမရှိသောကြောင့် အစိုးရများ၏ ထိရောက်သော အရေးယူဆောင်ရွက်မှုဆိုသည်မှာ စစ်တပ်နှင့် သက်ဆိုင်သောစီးပွားရေးအကျိုးစီးပွားကို ပစ်မှတ် ထားပိတ်ဆို့မှုများ (သို့မဟုတ်) လက်နက်တင်ပို့မှုပိတ်ဆို့မှုများကဲ့သို့သော အဆင့်များဖြစ်နိုင်သည်။ ဤအရေးယူမှု

များ ဖြစ်မြောက်ရန်အတွက် R2P မလိုအပ်ပါ။ အဓိကလိုအပ်သည်မှာ နိုင်ငံတကာအစိုးရတွေအပေါ်နိုင်ငံရေးအရ ဖိအားပေးရန်ဖြစ်ပါသည်။ စစ်တပ်နှင့်လက်နက်တင်ပို့မှုအပေါ် ပစ်မှတ်ထားစီးပွားရေးပိတ်ဆို့မှုများအတွက် R2Pစံသတ်မှတ်ချက်များကို အကြောင်းပြချက်တစ်ခုအဖြစ် အသုံးပြုခြင်းသည် ထိုရည်မှန်းချက်များပြည့်မီရန် အတွက် လမ်းလွှဲနိုင်ရုံမက၊ အာရုံစူးစိုက်မှုကိုလျော့ပါးစေပြီး တိုးတက်မှုကိုနှေးကွေးစေနိုင်သည့် အန္တရာယ်ရှိသည်။

နိုင်ငံတကာအသိုင်းအဝိုင်းသို့ မည်သည့်ခေါ်ဆိုခြင်းကိုမဆို မပြုလုပ်မီ သင်ရရှိလိုသည့်အဆုံးရလဒ်ကို ဆုံးဖြတ်ရန် မရှိမဖြစ်လိုအပ်သည်။

ကုလသမဂ္ဂနှင့်တဦးချင်းစီနိုင်ငံများထံမှ ဘယ်လို အရေးယူမှုမျိုးကိုပြုလုပ်စေလိုပါသလဲ? သင့်မှာရှင်းလင်း ပြတ်သားတဲ့ရည်မှန်းချက်တစ်ခုချပြီးပြီဆိုတာနဲ့ဒီလုပ်ဆောင်မှုကိုဖြစ်မြောက်ဖို့ သူတို့ကိုဆွဲဆောင်သည့် အကောင်းဆုံးနည်းလမ်းက ဘာလဲဆိုတာကိုသင်ဆုံးဖြတ်နိုင်ပါတယ်။ R2P၏နိယာမကို အသုံးပြုခြင်းအားဖြင့် ထိုလုပ်ဆောင်မှုကိုပြုလုပ်ရန် သူတို့ကိုတောင်းဆိုတာထိရောက်တဲ့နည်းလမ်းတစ်ခုလားဆိုတာ သင်ဆုံးဖြတ် နိုင်ပါတယ်။

